

- ၃ ရှိသောစာအုပ်ကို ဂျပန်ဘာသာဖြင့် ပြန်ဆိုရမည်
- က ဘာသာပြန်ရာတွင် အဓိကအားဖြင့် ဘာသာပြန်မှုကို အခြေခံရမည်
 - ခ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - ဂ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - င ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်

- ၃ နှစ်ပတ်လည် စာအုပ်အား ဖတ်ရှုပြီးနောက် စာအုပ်အား ဖတ်ရှုရမည်
- က ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - ခ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - ဂ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - င ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်

- ၄ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
- က ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - ခ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - ဂ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - င ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်

- ၅ “ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်”
- က ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - ခ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - ဂ ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်
 - င ဘာသာပြန်ရာတွင် စာအုပ်၏ အဓိပ္ပာယ်ကို အခြေခံရမည်

